

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်၊ ၁ / ၂၀၁၈

၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် )

၁။ ဝန်ကြီးဌာန/အဖွဲ့အစည်း(၉)ခုတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးများအတွက် လျှောက်လွှာ တင်သွင်းနိုင်ပါသည် -

(က) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်	ဦးစီးအရာရှိ	၂ နေရာ	ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (M.P.A)
ဦးစီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာ		၂ နေရာ	စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (M.B.A)
ဘွဲ့လွန်သင်တန်းဌာန			

(ခ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
ဆေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန	ဦးစီးအရာရှိ (အမျိုးသား)	၁၀ နေရာ	တက္ကသိုလ်မှဘွဲ့တစ်ခုခု
	(အမျိုးသမီး)	၁၀ နေရာ	
	ဦးစီးအရာရှိ	၆ နေရာ	မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ)[M.A (English)](သို့မဟုတ်) နိုင်ငံခြားဘာသာတက္ကသိုလ်မှပေးအပ်သော မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာ) [M.A(English)(UFL)]
	ဦးစီးအရာရှိ (အမျိုးသား)	၈ နေရာ	စီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ) [B.Econ(Statistics)]
	(အမျိုးသမီး)	၈ နေရာ	

ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
	ဦးစီးအရာရှိ	၃ နေရာ	အင်ဂျင်နီယာဘွဲ့ (မြို့ပြ) [B.E(Civil)]
		၂ နေရာ	သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ (ဇေယျဗေဒ) [B.Sc(Hons;)(Hydrology)]
		၁ နေရာ	သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ (မိုးလေဝသ) [B.Sc(Hons;)(Meteorology)]

(ဂ) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

စဉ်	ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
(၁)	အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)	လက်ထောက် အင်ဂျင်နီယာ (မြို့ပြ) (အမျိုးသား)	၁ နေရာ	အင်ဂျင်နီယာဘွဲ့ (မြို့ပြ) [B.E(Civil)]
		လက်ထောက် အင်ဂျင်နီယာ (လျှပ်စစ်/အသံ) (အမျိုးသား)	၁ နေရာ	အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) [B.E(Electrical Power)]
(၂)	သာသနာရေးဦးစီးဌာန	ဦးစီးအရာရှိ (အမျိုးသား)	၃ နေရာ ၂ နေရာ ၁၄ နေရာ	ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)[B.A(English)] ဥပဒေဘွဲ့(LL.B) တက္ကသိုလ်တစ်ခုခုမှဘွဲ့ (Any Graduate)

(ဃ) ပြည်ထဲရေးဝန်ကြီးဌာန

ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
မီးသတ်ဦးစီးဌာန	ဦးစီးအရာရှိ (အင်ဂျင်နီယာ)	၃ နေရာ	အင်ဂျင်နီယာဘွဲ့ (စက်မှု) [B.E(Mechanical)]
		၁ နေရာ	မဟာအင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ) [M.E(Information Technology)]
		၅ နေရာ	အင်ဂျင်နီယာဘွဲ့ (မြို့ပြ) [B.E(Civil)]
		၉ နေရာ	အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်) [B.E(Electronic)]
		၁ နေရာ	မဟာအင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်) [M.E(Electronic)]
		၂ နေရာ	အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) [B.E(Electrical Power)]

(င) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန	ဦးစီးအရာရှိ	၃ နေရာ	မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ) [M.A(English)]/မဟာသိပ္ပံဘွဲ့[M.Sc] (ဘာသာရပ်အားလုံး)
	ဦးစီးအရာရှိ (ဘဏ္ဍာရေး)	၁ နေရာ	ဝါဏိဇ္ဇာဘွဲ့ရရှိပြီးလက်မှတ်ရပြည်သူ့စာရင်းကိုင်အောင်လက်မှတ်ရရှိသူ [B.Com;CPA]/မဟာဝါဏိဇ္ဇာဘွဲ့(M.Com)

(စ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

စဉ်	ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
(၁)	လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန	ဦးစီးအရာရှိ (စက်/လျှပ်) (အမျိုးသား)	၃၂ နေရာ	အင်ဂျင်နီယာဘွဲ့/မဟာအင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား)[B.E/M.E(Electrical Power)]
		ဦးစီးအရာရှိ (စက်/လျှပ်) (အမျိုးသမီး)	၁၅ နေရာ	
		ဦးစီးအရာရှိ (စက်/လျှပ်) (အမျိုးသား)	၅ နေရာ	အင်ဂျင်နီယာဘွဲ့/မဟာအင်ဂျင်နီယာဘွဲ့(စက်မှု)[B.E/M.E (Mechanical)]
		ဦးစီးအရာရှိ (စက်/လျှပ်) (အမျိုးသား)	၅ နေရာ	အင်ဂျင်နီယာဘွဲ့/မဟာအင်ဂျင်နီယာဘွဲ့(အီလက်ထရောနစ်)[B.E/M.E (EC)]
		ဦးစီးအရာရှိ (ဘဏ္ဍာ)	၈ နေရာ	ဝါဏိဇ္ဇာဘွဲ့ (B.Com)/မဟာဝါဏိဇ္ဇာဘွဲ့ (M.Com)/စာရင်းကိုင်ပညာဘွဲ့ (B.Act)/စာရင်းကိုင်ပညာမဟာဘွဲ့ (M.Act)
(၂)	မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း	လက်ထောက်ဘူမိဗေဒအရာရှိ (အမျိုးသား)	၄ နေရာ	မဟာသိပ္ပံဘွဲ့(ဘူမိဗေဒ) [ M.Sc(Geology)]

စဉ်	ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
		လက်ထောက် ဘူမိရူပဗေဒ အရာရှိ <b>(အမျိုးသား)</b>	၄ နေရာ	မဟာသိပ္ပံဘွဲ့(ဘူမိဗေဒ/ရူပဗေဒ) [M.Sc(Geology/Physics)]/ အင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား/ အီလက်ထရောနစ်)[B.E(EP/EC)]
		လက်ထောက် အင်ဂျင်နီယာ (ပိုက်လိုင်း) <b>(အမျိုးသား)</b>	၃ နေရာ	အင်ဂျင်နီယာဘွဲ့(စက်မှု/မြို့ပြ) [B.E(Mechanical/Civil)]
		လက်ထောက် အင်ဂျင်နီယာ (လျှပ်စစ်) <b>(အမျိုးသား)</b>	၃ နေရာ	အင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား/ စက်မှုအီလက်ထရောနစ်)[B.E(EP/ Mechatronics)]
		လက်ထောက် မန်နေဂျာ (အထွေထွေစီမံ ခန့်ခွဲရေး) <b>(အမျိုးသား)</b>	၃ နေရာ	မဟာသိပ္ပံဘွဲ့/မဟာဝိဇ္ဇာဘွဲ့ [M.Sc/M.A]
		လက်ထောက် မန်နေဂျာ (အထွေထွေစီမံ ခန့်ခွဲရေး) <b>(အမျိုးသမီး)</b>	၁ နေရာ	
		လက်ထောက် မန်နေဂျာ (အထွေထွေစီမံ ခန့်ခွဲရေး)	၂ နေရာ	မဟာဥပဒေဘွဲ့[LL.M]

စဉ်	ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
		လက်ထောက် ဘူမိဗေဒအရာရှိ (ကမ်းလွန်) <b>(အမျိုးသား)</b>	၁ နေရာ	မဟာသိပ္ပံဘွဲ့(ဘူမိဗေဒ) [ M.Sc(Geology)]
		လက်ထောက် အင်ဂျင်နီယာ (ကမ်းလွန်စက်မှု) <b>(အမျိုးသား)</b>	၁ နေရာ	အင်ဂျင်နီယာဘွဲ့(စက်မှု) [B.E(Mechanical)]
		လက်ထောက် အင်ဂျင်နီယာ (ကမ်းလွန် တူးဖော်ရေး) <b>(အမျိုးသား)</b>	၁ နေရာ	အင်ဂျင်နီယာဘွဲ့(ရေနံ) [B.E(Petroleum)]
		လက်ထောက် အင်ဂျင်နီယာ (ကမ်းလွန် ထုတ်လုပ်ရေး) <b>(အမျိုးသား)</b>	၁ နေရာ	
		လက်ထောက် မန်နေဂျာ (ကမ်းလွန် ဝန်ထမ်းရေးရာ) <b>(အမျိုးသား)</b>	၂ နေရာ	မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ) [M.A(English)]/မဟာဥပဒေဘွဲ့ [LL.M]
		လက်ထောက် အင်ဂျင်နီယာ (ကမ်းလွန်စီမံကိန်း) <b>(အမျိုးသား)</b>	၁ နေရာ	အင်ဂျင်နီယာဘွဲ့(စက်မှု/ လျှပ်စစ်စွမ်းအား)[B.E (Mechanical/EP)]
(၃)	လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန	ဦးစီးအရာရှိ (စီးပွားရေး)	၁ နေရာ	ဝါဏိဇ္ဇာဘွဲ့(B.Com)/စာရင်း ကိုင်ပညာဘွဲ့(B.Act)/ စီးပွားရေးပညာဘွဲ့(စာရင်းအင်း) [B.Econ(Statistics)]

(ဆ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
အားကစားနှင့် ကာယပညာဦးစီးဌာန	ဦးစီးအရာရှိ (အားကစားမှူး)	၂၈ နေရာ	တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးတိုင်းဒေသကြီး/ပြည်နယ်(အလွတ်တန်း) လက်ရွေးစင်ဖြစ်သူ [B.Sc(Sports)ဘွဲ့ရရှိသူများကို ဦးစားပေးရွေးချယ်မည်။]

(ဇ) ပြည်ထောင်စုရာထူးဝန်အဖွဲ့

စဉ်	ဌာန	ရာထူး	လစ်လပ်	ပညာအရည်အချင်း
(၁)	ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက် မြန်မာပြည်)	လက်ထောက် ကထိက(စီမံခန့်ခွဲမှုပညာဌာန)	၂ နေရာ	စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (M.B.A)/ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့(M.P.A)/မဟာဝါဏိဇ္ဇာဘွဲ့(M.Com)/ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(M.Dev.S)
		လက်ထောက် ကထိက (အင်္ဂလိပ်ဘာသာ ပညာဌာန)	၂ နေရာ	မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) [M.A(English)]
		လက်ထောက် ကထိက (သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန)	၂ နေရာ	မဟာကွန်ပျူတာသိပ္ပံဘွဲ့(M.C.Sc)/ မဟာသုတသိပ္ပံဘွဲ့(M.I.Sc)/ အင်ဂျင်နီယာဘွဲ့/မဟာအင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ)[B.E/M.E(IT)]/ အင်ဂျင်နီယာဘွဲ့(ကွန်ပျူတာ အင်ဂျင်နီယာနှင့်သုတနည်းပညာ/ ကွန်ပျူတာအင်ဂျင်နီယာ/သုတသိပ္ပံနည်းပညာ)[B.E(Computer Engineering & Information Technology)/Computer Engineering/ IST]
(၂)	ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက် မြန်မာပြည်)	လက်ထောက် ကထိက(ဥပဒေ ပညာဌာန)	၂ နေရာ	မဟာဥပဒေဘွဲ့ [LL.M]
		လက်ထောက် ကထိက (အင်္ဂလိပ်ဘာသာပညာဌာန)	၁ နေရာ	မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ/အင်္ဂလိပ်ဘာသာ/အင်္ဂလိပ်စာကိုနိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း) [M.A(English/English Language/TEFL)]

(ဈ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ရာထူး	လစ်လပ်	ပညာအရည်အချင်း
ဦးစီးအရာရှိ	၅ နေရာ	လက်မှတ်ရပြည်သူ့စာရင်းကိုင်အောင် လက်မှတ် ရရှိသူ (CPA)

၂။ လျှောက်ထားသူသည် -

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့အတွက် လျှောက်ထားသူများသည် ၃၀-၃-၂၀၁၈ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် ၃၀ နှစ်(ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက်မကျော် လွန်သူ ဖြစ်ရမည် ၊
- (ဂ) ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သာသနာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့အတွက် လျှောက်ထားသူများသည် ၃၀-၃-၂၀၁၈ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက် ၃၅ နှစ် (ဝန်ထမ်း ဖြစ်ပါက အသက် ၄၀ နှစ်) ထက် မကျော်လွန်သူ ဖြစ်ရမည် ၊
- (ဃ) ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)အတွက် အင်ဂျင်နီယာဘွဲ့ရိုးရိုးအတွက် ပြင်ပပုဂ္ဂိုလ်အသက် ၃၀ နှစ်၊(ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်) ၊ အင်ဂျင်နီယာမဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိပါက ပြင်ပပုဂ္ဂိုလ်အသက် ၃၅ နှစ်(ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်)၊ အခြားမဟာဘွဲ့များအတွက် ပြင်ပပုဂ္ဂိုလ်အသက် ၃၀ နှစ်(ဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူ ဖြစ်ရမည် ၊
- (င) ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အတွက် ပြင်ပပုဂ္ဂိုလ် အသက် ၃၅ နှစ်၊ (ဝန်ထမ်းဖြစ်ပါက အသက် ၄၀ နှစ်)၊ [ပါရဂူဘွဲ့ရရှိပါက အသက် ၄၀ နှစ်]ထက် မကျော်လွန်သူဖြစ်ရမည် ၊
- (စ) အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ (အားကစားမှူး) ရာထူးအတွက် လျှောက်ထားသူများသည် နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ် (အလွတ်တန်း) လက်ရွေးစင်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန၏ ထောက်ခံချက် ပူးတွဲ တင်ပြရမည်။ ရွေးချယ်ခြင်းမခံရမီ အဓိကအားကစားအရည်အချင်းနှင့် ကြံ့ခိုင်သန်စွမ်းမှုစစ်ဆေးခံရမည်။
- (ဆ) ကျန်းမာရေးကောင်းမွန်ပြီး နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။ လျှောက်လွှာကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရန်ကုန်ရုံးခွဲ၊ အမှတ်(၆၅)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ် (သို့မဟုတ်) တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ ဝယ်ယူနိုင်ပြီး ၃၀ - ၃ - ၂၀၁၈ ရက်နေ့နောက်ဆုံးထားပြီး လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်သို့ ပေးပို့ လျှောက်ထားရမည်။

၄။ ရေးဖြေစာမေးပွဲ(၁)ကြိမ်လျှင် ကြော်ငြာပါ ဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ လစ်လပ်ရာထူး ၂ မျိုး အထိသာ လျှောက်ထားခွင့်ရှိပြီး ရာထူး၂မျိုးထက်ပိုမိုလျှောက်ထားပါက ကြော်ငြာပါအမှတ်စဉ်အလိုက် ရာထူး ၂မျိုးသာ သတ်မှတ်ဖြေဆိုခွင့်ပြုပြီး ကျန်လျှောက်လွှာများကို ပယ်ဖျက်မည်ဖြစ်ပါသည်။

၅။ ရာထူးတစ်မျိုးထက်ပို၍ လျှောက်ထားသူသည် ရာထူးတစ်မျိုးစီအတွက် ဝင်ကြေးငွေ ၅၀၀၀/- (ကျပ်ငါးထောင်)ကို သီးခြားပေးသွင်းပြီး ရာထူးအလိုက် လျှောက်လွှာ တစ်စောင်စီသီးခြား တင်သွင်းရမည်။

၆။ လျှောက်လွှာတွင် ဖော်ပြရမည့်အချက်များ၊ ပူးတွဲပါရှိရမည့်စာရွက်စာတမ်းများ၊ ဝင်ကြေးငွေ ၅၀၀၀/- ပေးသွင်းရမည့်နည်းလမ်း၊ ပဏာမစစ်ဆေးခြင်း၊ ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း တို့အတွက် လေ့လာရန်လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဤအဖွဲ့၏ ၁၄ - ၉ - ၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၃၉၉ / ရွေးချယ်ရေး (အဓိက)၂၀၁၇ ဖြင့် ထုတ်ပြန်ထားသော ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသော ရာထူးများအတွက် လျှောက်လွှာတင်သွင်းသူများလိုက်နာရန် လမ်းညွှန်ချက်စာစောင်ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

၇။ လျှောက်လွှာပိတ်ရက်ထက်ကျော်လွန်၍ စာမေးပွဲဝင်ကြေးငွေပေးသွင်းထားသော(ချလန်ရက်ကျော်) လျှောက်လွှာများ၊ ဝန်ကြီးဌာနခွင့်ပြုစာမပါရှိသည့် လက်ရှိနိုင်ငံ့ဝန်ထမ်းများ၏ လျှောက်လွှာများ၊ အလုပ်သမား မှတ်ပုံတင်ကတ်မိတ္တူမပါရှိသည့်ပြင်ပပုဂ္ဂိုလ်များ၏ လျှောက်လွှာများ၊ စာစစ်ဌာနမပါရှိသည့်လျှောက်လွှာများနှင့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက် ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို ပဏာမစစ်ဆေးခြင်းနှင့် ရေးဖြေစာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

၈။ လက်ရှိနိုင်ငံ့ဝန်ထမ်းများသည် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြပြီး ဝန်ကြီးဌာန၏ ခွင့်ပြုစာနှင့်အတူ လျှောက်လွှာပိတ်ရက် မတိုင်မီ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်သို့ ပေးပို့ရမည်။ ရာထူး(၂)မျိုး လျှောက်ထားပါက ရာထူး(၂)မျိုးလုံးအတွက် ဝန်ကြီးဌာန၏ခွင့်ပြုစာကို ပူးတွဲပေးပို့ရမည်။ ကြိုတင်လျှောက်လွှာ တစ်စောင်ကိုဓာတ်ပုံအပို(၃)ပုံနှင့်အတူပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)နေပြည်တော်သို့ ၃၀- ၃-၂၀၁၈ ရက်နေ့နောက်ဆုံးထားပြီးပေးပို့ရမည်ဖြစ်ပါသည်။

၉။ ပဏာမစစ်ဆေးခြင်းနှင့်ရေးဖြေစာမေးပွဲစစ်ဆေးခြင်းတို့ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့တွင်စာစစ်ဌာန (၅)ခုဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် စာစစ်ဌာန (၅)ခုအနက် မိမိတို့ဖြေဆိုမည့်စာစစ်ဌာန(၁)ခုကို ရွေးချယ်ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါစာစစ်ဌာန၌သာ ပဏာမစစ်ဆေးခြင်းနှင့် ရေးဖြေစာမေးပွဲတို့ကို ဖြေဆိုခွင့်ပြုမည် ဖြစ်ပါသည်။

၁၀။ ပဏာမစစ်ဆေးခြင်းတွင် အင်္ဂလိပ်စာနှင့် သုတရေးရာဘာသာရပ်တို့ကို Multiple Choice Question Type စစ်ဆေးမည်ဖြစ်ပြီး ၁၆ - ၆ - ၂၀၁၈ ရက် (စနေနေ့)တွင် အင်္ဂလိပ်စာဘာသာရပ်ကို နံနက် ၀၉ : ၀၀ နာရီမှ ၁၀ : ၀၀ နာရီအထိ ဖြေဆိုရမည်ဖြစ်၍ ပဏာမ စစ်ဆေးခြင်း ဖြေဆိုပုံနည်းစနစ်ကို ရှင်းလင်း တင်ပြရန်ရှိပါသဖြင့် ဖြေဆိုသူများသည် နံနက် ၀၈ : ၃၀ နာရီတွင် စာမေးပွဲခန်းအတွင်း၌ နေရာယူပြီး ဖြစ်ရ မည်ဖြစ်ပါသည်။ သုတရေးရာဘာသာရပ်ကို နံနက် ၁၁ : ၀၀ နာရီမှ ၁၂ : ၀၀ နာရီအထိ ဖြေဆိုရမည်ဖြစ်၍ ဖြေဆိုသူများအနေဖြင့် ၁၀ : ၄၅နာရီမှစတင်၍စာမေးပွဲခန်းအတွင်း၌ ပြန်လည်နေရာယူပြီး ဖြစ်ရမည်ဖြစ်ပါသည်။



၁၁။ ပဏာမစစ်ဆေးခြင်းအတွက်ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်စာရင်းများကို ၈- ၆ -၂၀၁၈ရက်နေ့မှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website နှင့် Facebook တို့တွင် ထုတ်ပြန်ကြေညာပေးထားမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၁၄- ၆ -၂၀၁၈ ရက်နေ့မှစ၍ နေပြည်တော်နှင့် စာစစ်ဌာနတည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများတွင် ထုတ်ပေးမည်ဖြစ်ပါသည်။

၁၂။ ပဏာမစစ်ဆေးခြင်းအောင်မြင်သူများစာရင်းကို ဖြေဆိုပြီးရက်သတ္တ(၁)ပတ်အတွင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ Website နှင့် Facebook တို့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကာ ပဏာမစစ်ဆေးခြင်း အောင်မြင်သူများကိုသာ ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။

၁၃။ ရေးဖြေစာမေးပွဲသို့ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်စာရင်းများကို ၁၃- ၇ - ၂၀၁၈ရက်နေ့မှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website နှင့် Facebook တို့တွင် ကြေညာပေးထားမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ၁၉ - ၇ -၂၀၁၈ ရက်နေ့မှစ၍ နေပြည်တော်နှင့် စာစစ်ဌာနတည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများတွင် ထုတ်ပေးမည်ဖြစ်ပါသည်။

၁၄။ ရေးဖြေစာမေးပွဲကို ၂၁ - ၇ - ၂၀၁၈ ရက်(စနေနေ့)တွင် ၀၉:၀၀ နာရီမှ ၁၁ : ၀၀ နာရီ အထိ မြန်မာစာနှင့် ၁၃:၀၀နာရီမှ၁၅:၀၀နာရီအထိ အင်္ဂလိပ်စာဘာသာများကိုလည်းကောင်း၊ ၂၂-၇-၂၀၁၈ရက် (တနင်္ဂနွေနေ့)တွင် ၀၉ : ၀၀နာရီမှ ၁၁ : ၀၀နာရီအထိသုတရေးရာဘာသာကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။

၁၅။ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့လျှောက်ထားသူသည်အနည်းဆုံး(၃)နှစ်၊ သာသနာ ရေးဦးစီးဌာနအားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့လျှောက်ထား သူများသည် အနည်းဆုံး (၅)နှစ်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ လျှောက်ထားသူ များသည် တစ်ဆက်တည်း (၁၀)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

၁၆။ ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် သာသနာရေးဦးစီးဌာနအတွက် ဦးအေးမင်းအောင်၊ ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်၊ (ဖုန်း၊ ၀၆၇-၃၄၀၆၂၃၂)၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် ညွှန်ကြားရေးမှူး(အထွေထွေစီမံခန့်ခွဲရေး)၊ရုံးအမှတ်(၄၄)၊နေပြည်တော်၊(ဖုန်း၊ ၀၆၇-၃၄၁၁၃၃၉)၊ အားကစား နှင့်ကာယပညာဦးစီးဌာနအတွက် ရုံးအမှတ်(၃၁)၊ နေပြည်တော် (ဖုန်း၊ ၀၆၇ - ၃၄၀၆၀၂၁/ ၃၄၀၆၀၃၉)၊ ဗဟိုဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည် ) အတွက် ဦးတင်ရွှေ၊ ဌာနကြီးမှူး(စီမံ/ဘဏ္ဍာ)၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၊ပြင်ဦးလွင်မြို့၊ (ဖုန်း၊ ၀၂- ၅၀၀၀၅ / ၅၀၂၃၆ / ၅၀၂၇၃ / ၅၀၂၇၄/၅၀၂၆၆)၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အတွက်ဒေါ်မူမူမြင့်၊ဌာနကြီးမှူး(စီမံ/ဘဏ္ဍာ)၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊(ဖုန်း၊၀၁-၆၂၆၀၆၇/၆၂၆၀၆၈)၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအတွက် ဒေါ်လှလှကျိန်၊ ညွှန်ကြားရေးမှူး၊ ရုံးအမှတ်(၁၂)၊နေပြည်တော်၊(ဖုန်း၊ ၀၆၇- ၃၄၀၇၃၂၇)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၇။ အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၉၀၅၂/၃၄၀၉၄၃၀) (သို့မဟုတ်) သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၈။ ဤကြော်ငြာနှင့် လျှောက်လွှာတင်သွင်းသူများလိုက်နာရန် လမ်းညွှန်ချက်စာစောင်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ Website များဖြစ်သော [ucsb.imis.com.mm](http://ucsb.imis.com.mm) ၊ [www.ucsb.gov.mm](http://www.ucsb.gov.mm) နှင့် Facebook Page ဖြစ်သော Union Civil Service Board Myanmar တို့တွင် ဖော်ပြထားပါသည်။